

LESSON 29**THE BUDDHA'S LAST MEAL (2)**

There are four places for faithful followers to see which would be their inspiration. These are the four holy places made sacred by their association with the Buddha. They are:

1. The Buddha's birth place
2. The place where the Buddha attained Enlightenment
3. The place where the Buddha gave His first sermon and set in motion the incomparable wheel of Truth
4. The place where the Buddha attained Maha Parinibbana.”

A little while later it was noticed that Venerable Ananda was no where to be seen. He had gone into the hut, stood leaning against the door bar and was weeping. He thought: “Alas! I remain still but a learner, one who has yet to work out his own perfection. And the Master is about to pass away from me – He who is so kind!”

သင်ခန်းစာ (၂၉)

မြတ်စွာဘုရားရဲ့ နောက်ဆုံးဆွမ်း (၂)

ဗုဒ္ဓဘာသာဝင်တို့ သဒ္ဓါတရားတိုးပွားစေရန် မြတ်ဗုဒ္ဓရဲ့ အထင်ကရ နေရာဒေသများသို့ သွားရောက်လေ့လာ ဂါရဝပြုစရာလေးနေရာရှိလေသည်။ ထိုလေးဌာနတို့သည် မြတ်စွာဘုရားရဲ့ အရေး ကြီးသော မှတ်တိုင်များဖြစ်လေရာ ထိုနေရာတို့သည် -

၁။ မြတ်စွာဘုရားဖွားတော်မူသည့်နေရာ

- ၂။ မြတ်စွာဘုရား ဖြစ်တော်မူသည့်နေရာ
- ၃။ မြတ်စွာဘုရား ပထမဦးဆုံးသော တရားဦးဓမ္မစကြာ တရားစစ် တရားမှန်ကို ဟောပြောပြီး ဓမ္မဘီးစတင်လှည့်ကာ သာသနာတော်ပြန့်ပွားစေရန် စတင်သည့်နေရာ
- ၄။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည့်နေရာ

တခဏကြာသော် အရှင်အာနန္ဒာ ဘုရားအနီးမှရှုတ်တရက်ပျောက်သွားသည်ကို သတိထားမိလေသည်။ ကျောင်းတဲထဲသို့ အရှင်အာနန္ဒာဝင်ရောက်ကာ ဝမ်းနည်းကြီးစွာ ငိုကြွေးလေတော့သည်။ ဤသို့လည်း စဉ်းစားမိ၏။ ငါ့ရဲ့ဆရာမြတ်စွာဘုရား ရှေးမကြာမီ ပရိနိဗ္ဗာန်ပြုတော့မည်၊ ငါ့မှာယခုထိ ရဟန္တာကိစ္စမပြီးသေးဘဲ ကိလေသာတွေနဲ့ ကြိုးစားဆဲ ရဟန်းအဆင့်ထိဘဲရှိသေးတယ်။ အလွန် ကရုဏာကြီး မေတ္တာကြီးမားသော ငါ့ဆရာ မရှိတော့ဘဲ ငါ့ဘဝမှာမရှိနိုင်တော့ဘူး။

And, the Buddha sending for Ananda, said to him, ‘Enough now, Ananda! Do not sorrow and cry. Have I not already repeatedly told you that there is separation and parting from all that is dear and beloved? How is it possible that anything that has been born, had had a beginning should not again die? Such a thing is not possible.

“Ananda, you have served me with your acts of loving- kindness, helpfully, gladly, sincerely, and so too in your words and your thoughts. You have gained merit, Ananda. Keep on trying and you will soon be free of all your human weaknesses. In a very short time you too will become an Arahant.

မြတ်စွာဘုရားက အရှင်အာနန္ဒာကို အခေါ်စေလွှတ်ပြီး တော်တော့အာနန္ဒာ ငိုကြွေး ပူဆွေးမှု မပြုနဲ့တော့၊ ငါ့ဘုရား ချစ်သားကို အခါခါမိန့်တော်မူခဲ့ဘူးသားဘဲ။ ကိုယ်ချစ်ခင် မြတ်နိုးသူများနဲ့ ခွဲခွာရခြင်း၊ ဝေးကွာရခြင်းဆိုတာ သင်္ခါရ သဘာဝတရားဘဲဆိုတာ၊ ဘဝမှာ မွေးဖွားခြင်းနဲ့ အစပြုခဲ့ရလျှင် အစရှိခဲ့သော သဘာဝတရားများ ဘာကြောင့် အဆုံးမရှိသင့်ဘူးလဲ၊ အဲဒါဟာ သဘာဝမကျဘူး ဖြစ်လဲ မဖြစ်နိုင်ဘူး။

“ချစ်သား အာနန္ဒာ သင်သည် ငါ့ဘုရားအား မေတ္တာကြီးမားစွာဖြင့် လိုလိုလားလား လိုလေသေးမရှိ၊ ဉာဏ်အား ခွန်အား ကူညီအားဖြည့်သောစကားများဖြင့် ပြုစုစောင့်ရှောက်ခဲ့လေသည်။ ကုသိုလ်များစွာလဲထိုလုပ်ရပ်များကြောင့် ကောင်းစွာစုဆောင်းရခဲ့လေပြီ။ ချစ်သား အာနန္ဒာ ဆက်လက်ပြီး တရားကို ကောင်းစွာကြိုးစား အားထုတ်ပါ။ ချစ်သားလဲ မကြာခင်ပင် လူပူထုဇဉ်တို့ရဲ့ ကိလေသာအညစ်အကြေးများ ကင်းစင်သွားပေလိမ့်မည်။ အချိန်တိုတို အတွင်းမှာပင် ရဟန္တာအဖြစ်သို့ ရောက်ရှိပေလိမ့်မည်။

“Now you can go, Ananda. But go into Kusinara and tell all the people that tonight, in the last watch of the night, the Buddha will pass away into Nibbana. Come and see the Buddha before He passes away.”

So Venerable Ananda, taking with him another monk, did as the Buddha bid him and went to Kusinara to tell the people. When they heard the news, they were much grieved. And all the people of Kusinara, men, women and children came to the two big Sala trees to bid a last farewell to the Buddha. Family by family, they bowed low down before Him and so bade Him farewell:

“ကဲ ချစ်သား အာနန္ဒာ အခုသွားတော့၊ ကုသိနာရာသို့သွားပြီး ဒကာ ဒကာမ လူပရိသတ်တို့အား မြတ်စွာဘုရား ဒီညနောက်ဆုံးယာမ်တွင် နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်တော့မည်ဖြစ်ကြောင်း သွားအသိပေးပြီး မြတ်စွာဘုရားအား နောက်ဆုံးဖူးမြော်ခြင်း ပြုနိုင်ကြောင်း သွားအသိပေးလေ။

“သို့နှင့် အာနန္ဒာသည် နောက်ရဟန်းတစ်ပါးနှင့်အတူ မြတ်စွာဘုရား မိန့်ကြားသည့်အတိုင်း လူအများတို့ သိရှိစေရန် ကုသိနာရာသို့ ထွက်ခွါလာခဲ့လေသည်။ ထိုသတင်းကို ကြားသော် အားလုံးတို့သည် လွန်စွာကြေကွဲ ဝမ်းနည်းကြလေသည်။ ထိုနောက် ကုသိနာရာမှာ ရှိကြကုန်သော ယောကျာ်း မိန်းမနှင့်ကလေးများပါမကျန် အားလုံးတို့သည် မြတ်စွာဘုရား နားစက်သီတင်းသုံးတော်မူရာ အင်ကြင်းပင်ကြီးနှစ်ပင်သို့ နောက်ဆုံး ဖူးမြော် နှုတ်ဆက်ရန် ရောက်ရှိလာကြကုန်သည်။ တစ်မိသားစုပြီး တစ်မိသားစု၊ လူပရိသတ်တို့ မြတ်စွာဘုရားအား ရိုသေစွာ ဝတ်တွား ကန်တော့ ပူဇော်ကြပြီး နှုတ်ဆက်ကြလေသည်။